

၁၆။ ရေကူးခြင်း	၁၁၄
၁၇။ လှေလှော်ခြင်း	၁၂၂
၁၈။ နောက်ထပ် ဘာများထပ်ပြီး သင် စတင်လိုက်စားဖို့ အကြံရှိလဲ	၁၂၇
၁၉။ ရည်မှန်းချက်ပန်းတိုင်များ	၁၃၂

ဗာတိကာ



- အဖွင့်စကား	က
၁။ ဘယ်လောက်လဲ	၁
၂။ ဘာလဲ၊ ဘယ်အချိန်လဲ၊ ဘယ်လိုလဲ	၄
၃။ OBE ဘွဲ့ရ ဝမ်းဒီမာတင်ဆင်ရဲ့ ပြောပြချက်	၈
၄။ လွတ်လပ်စွာလေ့ကျင့်ခြင်း	၂၁
၅။ အိမ်တွင်းကြံ့ခိုင်မှု	၂၅
၆။ ဗြိတိန်တပ်မတော် ကာယလှုပ်ရှားမှု	၂၉
၇။ ယောဂ	၄၀
၈။ ဥယျာဉ်စိုက်ခြင်း	၅၁
၉။ လမ်းလျှောက်ခြင်း	၆၀
၁၀။ ဘောလုံးကစားခြင်း	၆၇
၁၁။ စက်ဘီးစီးခြင်း	၇၁
၁၂။ ကြံ့ခိုင်မှုထိန်းသိမ်းခြင်း	၈၂
၁၃။ အကလေ့ကျင့်ခြင်း	၉၁
၁၄။ ဟော်ကီကစားခြင်း	၁၀၂
၁၅။ တင်းနစ်ကစားခြင်း	၁၀၉